

နှစ်ရှည် 'ကမ္ဘာ့အမွေအနှစ်မှတ်တမ်း' စီမံကိန်းကို ရည်မှန်းထားသည့် မြန်မာနိုင်ငံ၏ ကြွယ်ဝသော မှတ်တမ်းပြုထားသည့် အမွေအနှစ်များ

မေလ ၄ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည့် MoW နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲသင်တန်းဖြင့် အစပြုမည့်
စီမံကိန်း

မြန်မာနိုင်ငံ၏ မှတ်တမ်းပြုထားသောအမွေအနှစ်သည် ကြွယ်ဝပြီး အမျိုးအစားကွဲပြားမှုများမှာ ကျောက်သားပေါ်တွင် ထွင်း
ထားသည့် ရှေးဟောင်းစာများနှင့် ပေရွက်ပေါ်တွင် ရေးထားသည့် လက်ရေးမူများတို့မှစပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား မှတ်
တမ်းများအထိ ကျယ်ပြန့်ပါသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနှင့် အဆိုပါအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်
ခြင်းနှင့် အားလုံးတို့က ဝင်ရောက်ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးခြင်းတို့တွင် မြန်မာနိုင်ငံသည် ကြီးမားသောစိန်ခေါ်မှု
များကို ရင်ဆိုင်နေရပါသည်။

ယူနက်စကိုသည် ၂၀၁၇ ခုနှစ် မေလ ၄ ရက်မှ ၅ ရက်အထိ နိုင်ငံအဆင့် ကမ္ဘာ့အမွေအနှစ်မှတ်တမ်း (MoW) အလုပ်ရုံ
ဆွေးနွေးပွဲသင်တန်းဖြင့် အဆိုပါစိန်ခေါ်မှုများတို့ကို ထုတ်ဖော်ပြောဆိုရန် တစ်နှစ်တာအားထုတ်မှုတစ်ခုကို အစပြုပါမည်။
ထိုအလုပ်ရုံဆွေးနွေးပွဲနောက်တွင် ၂၀၁၇ ခုနှစ်တလျှောက်လုံး နောက်ဆက်တွဲစွမ်းရည်တည်ဆောက်မှုနှင့် သုတေသန
လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် မြန်မာ့မှတ်တမ်းပြုအမွေအနှစ်များပြပွဲကို ခင်းကျင်းပြသပြီး
အဆုံးသတ်ပါမည်။

အကြောင်းအရာ။ ။ ပထမအကြိမ် နိုင်ငံအဆင့် ကမ္ဘာ့အမွေအနှစ်မှတ်တမ်း အလုပ်ရုံဆွေးနွေးပွဲမြန်မာ

ထိုအလုပ်ရုံဆွေးနွေးပွဲသည် MoW အစီအစဉ်နှင့်ပတ်သက်ပြီး အထူးသဖြင့် MoW မှတ်ပုံတင်စာရင်းများတွင် အမည်
စာရင်းတင်သွင်းမှုများအတွက် ပြင်ဆင်ခြင်းနှင့် ထိုအစီအစဉ်သည် မြန်မာ့မှတ်တမ်းပြုအမွေအနှစ်များတို့ကို ထိန်းသိမ်း
စောင့်ရှောက်ရာတွင် အားထုတ်မှုများတို့ကို မည်သို့အားဖြည့်နိုင်ကြောင်းတို့နှင့်သက်ဆိုင်သော တက်ရောက်လာသူများ
တို့၏ ဗဟုသုတနှင့်ကျွမ်းကျင်မှုကို တိုးမြှင့်ရန် ဦးတည်ရည်ရွယ်ပါမည်။ ထိုသင်တန်းသည် အပြန်အလှန်တက်ကြွစွာ ပါဝင်
လှုပ်ရှားမှုမြင့်မားပြီး တက်ရောက်သူများတို့ကို နောင်အနာဂတ်တွင် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် သို့မဟုတ် အပြည်
ပြည်ဆိုင်ရာ MoW အမည်စာရင်းတင်သွင်းမှု၏ အစိတ်အပိုင်းဖြစ်လာနိုင်သည့် မိမိတို့၏သက်ဆိုင်ရာ စုဆောင်းသိမ်းဆည်း
မှုများတို့မှ သိသာထင်ရှားသော မှတ်တမ်းပြုအမွေအနှစ်ကို စတင်ရှာဖွေဖော်ထုတ်ရန် ဖိတ်ခေါ်မည်ဖြစ်သည်။

အချိန်။ ။ ၂၀၁၇ ခုနှစ် မေလ ၄ ရက် မှ ၅ ရက်

နေရာ။ ။ ရန်ကုန်

ဦးဆောင်သူ။ ။ ထိုအလုပ်ရုံဆွေးနွေးပွဲကို MoW အစီအစဉ်အတွက် အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူ Dr. Ray
Edmonson နှင့် ဘန်ကောက်ယူနက်စကိုရုံး အတိုင်ပင်ခံ Andrew Henderson တို့က ဦးဆောင်ဆွေးနွေးပေးကြပါမည်။

၎င်းကို မှတ်တမ်းရုံးများ၊ စာကြည့်တိုက်များ၊ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ စသည်တို့ အပါအဝင် မြန်မာနိုင်ငံရှိ မှတ်တမ်းပြုအမွေအနှစ်များနှင့် ဆက်စပ်နေသော မည်သည့်ကဏ္ဍမဆိုတို့ရှိ တာဝန်ရှိသူများတို့ အတွက် ပုံစံချမှတ်ထားပါသည်။ အောက်ဖော်ပြပါ အေဂျင်စီများ/အဖွဲ့အစည်းများတို့ကို ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ခေါ် မည်ဖြစ်သည်။

- ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာန၊ ရန်ကုန်။
- ပုဂံနှင့် နေပြည်တော် ရုံးခွဲများ
- ယူနက်စကိုအတွက် မြန်မာနိုင်ငံအဆင့်ကော်မစ်ရှင်
- ပညာရေးဝန်ကြီးဌာန
- ရုပ်ရှင်မှတ်တမ်းရုံး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်။
- MRTV၊ ပြန်ကြားရေးဝန်ကြီးဌာန
- အစိုးရမဟုတ်သောအဖွဲ့အစည်း။ ။ မြန်မာ့ရုပ်ရှင်ဖလှယ် ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်း
- အမျိုးသားမှတ်တမ်းရုံး၊ ရန်ကုန်နှင့် နေပြည်တော်ရုံးများ
- မြန်မာအမျိုးသားစာကြည့်တိုက်၊ ရန်ကုန်နှင့် နေပြည်တော်ရုံးများ
- တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်
- ရန်ကုန်တက္ကသိုလ်
- မြန်မာသမိုင်းကော်မစ်ရှင်
- အစိုးရမဟုတ်သောအဖွဲ့အစည်း။ ။ Myanmar Book Aid and Preservation Foundation
- လူထုစာကြည့်တိုက်၊ မန္တလေး

နောက်ခံအကြောင်း

မြန်မာနှင့် MoW

ကမ္ဘာ့အမွေအနှစ်မှတ်တမ်း (MoW) အစီအစဉ်သည် မှတ်တမ်းပြုအမွေအနှစ်များတို့၏ ဖြစ်တည်မှုနှင့် ထူးကဲမှုတို့အ ကြောင်း ကမ္ဘာ့အနှံ့အပြားတွင် အသိသတိရှိမှုကို မြှင့်တင်ရန်၊ သင့်တင့်လျောက်ပတ်မှုအရှိဆုံးသော နည်းလမ်းများတို့ကို အသုံးပြုပြီး ၎င်းကို ထိန်းသိမ်းစောင့်ရှောက်မှုအား လွယ်ကူချောမွေ့စေရန်နှင့် အပြည်ပြည်ဆိုင်ရာ ဝင်ရောက်ကြည့်ရှုနိုင်မှု ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

ယူနက်စကိုသည် ထိုအစီအစဉ်ကို မြန်မာနိုင်ငံတွင် ဒေသတွင်းစိတ်ပါဝင်စားသူများတို့အတွက် ၂၀၁၁ ခုနှစ် အလုပ်ရုံဆွေး နွေးပွဲသင်တန်းဖြင့် စတင်မိတ်ဆက်ပေးခဲ့ပါသည်။ ထိုသင်တန်းသည် MoW မှတ်ပုံတင်စာရင်းသို့ ၂၀၁၃ ခုနှစ်တွင် မဟာ လောကမာရဇိန် (ခေါ်) ကုသိုလ်တော်ဘုရား ကျောက်စာများဟူသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမည်စာရင်းတင်သွင်းမှု ကိုဖြစ်ပေါ်စေခဲ့ပါသည်။

ထိုအမည်စာရင်းတင်သွင်းမှု၏ အောင်မြင်မှုနောက်ပိုင်းတွင် မြန်မာအာဏာပိုင်များတို့သည် MoW အစီအစဉ်ကို ထက်သန် သော စိတ်ပါဝင်စားမှုဖော်ပြခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် သက်ဆိုင်ရာစိတ်ပါဝင်စားသူများ အစည်းအဝေးပွဲတွင် MoW

အတွက် အထူးသဖြင့် နောင်လာမည့် အမည်တင်သွင်းမှုများအတွက် နိုင်ငံအဆင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထူထောင်ရာ တွင် ပိုပြီးနည်းပညာဆန်သော အကူအညီအတွက် ပြင်းထန်သောလိုအပ်ချက်ကို သတိပြုမိကြပါသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မီးမောင်းထိုးပြခြင်း

လက်ရှိစီမံကိန်းသည် အဆိုပါလိုအပ်ချက်များတို့ကို တုံ့ပြန်ပေးပါသည်။ ယူနက်စကိုသည် မြန်မာနိုင်ငံအတွင်းရှိ စိတ်ပါဝင် စားသူအဖွဲ့အစည်းများတို့နှင့် "ယူနက်စကို ကမ္ဘာ့အမွေအနှစ်မှတ်တမ်း (MoW) အစီအစဉ်မှတ်တမ်းနှင့် အရှေ့တောင်အာရှ ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) နှင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်များ (SIDS) တို့၏ မှတ်တမ်းပြုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း "စီမံကိန်းမှတ်တမ်းနှင့် ဤနိုင်ငံ၏ မှတ်တမ်းပြုအမွေအနှစ်များတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဝင်ရောက်ကြည့်ရှုခွင့်ပေးခြင်းတို့တွင် မြန်မာနိုင်ငံကို အထောက်အကူပြုရန် ပူးပေါင်းဆောင်ရွက်ပါမည်။

ဤစီမံကိန်းတွင် အောက်ပါအဆင့်လေးဆင့်ပါရှိသည်။

- ၁။ MoW အစီအစဉ်အကြောင်း မြန်မာနိုင်ငံတွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း (၂၀၁၇ ခုနှစ် မေလ ၄ ရက်မှ ၅ ရက်)
- ၂။ မြန်မာနိုင်ငံရှိ ထင်ရှားသော မှတ်တမ်းပြုအမွေအနှစ်ကို နိုင်ငံအဆင့် လေ့လာမှု (၂၀၁၇ ခုနှစ် မေလ ၄ ရက်မှ ၅ ရက်)
- ၃။ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းအကြောင်း အလုပ်ရုံဆွေးနွေးပွဲအတွက် ဒုတိယအလုပ်ရုံဆွေးနွေးပွဲ (၂၀၁၇ ခုနှစ် အောက်တိုဘာလ)
- ၄။ မြန်မာနိုင်ငံ၏ ထင်ရှားသော မှတ်တမ်းပြုအမွေအနှစ်များအကြောင်း ပြပွဲနှင့်ပုံနှိပ်ထုတ်ဝေမှု (၂၀၁၇ ခုနှစ် နိုဝင်ဘာလ)

ဤစီမံကိန်းသည် မလေးရှား- ယူနက်စကို ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (MUCP) လက်အောက်ရှိ Malaysia Funds-in-Trust (MFIT) မှတ်တမ်းနှင့် မလေးရှားအစိုးရ၏ စေတနာထက်သန်သောပံ့ပိုးမှုအားဖြင့် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ဆက်သွယ်ရန်

မီဒီယာဆိုင်ရာ စုံစမ်းမေးမြန်းမှုများအတွက် ယူနက်စကို ဘန်ကောက် မီဒီယာနှင့် ဆက်သွယ်ရေးအရာရှိ Noel Boivin ထံ n.boivin@unesco.org ဖြင့်ဆက်သွယ်နိုင်ပါသည်။